

«ကျွန်ုပ်၏ ကလေးအတွက် «ဘေးကင်းသော အိပ်စက်မှု ဆိုတာ ဘာကို ဆိုလိုပါသလဲ။

အိပ်ရမည့် အချိန်တိုင်းတွင် ပြန်အိပ်သွားခြင်း ဖြစ်ပါသည်



အိပ်စက်ရန် ညီညာသော မျက်နှာပြင်ကို အသုံးပြုပါ




ဘေးကင်း



ဘေးကင်းမှု မရှိ



သင်နှင့်အတူ အခန်းထဲတွင် သိပ်ပါ။ သို့သော် သင့်အိပ်ရာပေါ်တွင် အတူ မသိပ်ပါနှင့်



ကလေးနားတွင် ဆေးလိပ်မသောက်ပါနှင့်



DOERNBECHER CHILDREN'S Hospital

503-418-5666

www.doernbecher.com/safesleep